

lomb's + နိယာမ [物] 库仑定律

ကူးသန်း I က၊ <ku: than:> ① 来往 ② 通过，经过，越
过 ③ 跑生意 II န၊ <ku: than:> = ခူဆံ

ကူးသန်းရောင်းဝယ် က၊ <ku: than: yaun: we> 贸易，交易，
跑生意

ကူးသန်းရောင်းဝယ်ရေး န၊ <ku: than: yaun: we yei:> 商务，
商业，贸易： ~ ကိုယ်စားလှယ်ခန့်ထားရေး 任命代理商 /
~ ဓနရှင် 商业资本家 / ~ ပညာ 贸易学 / ~ ပထဝီ
商业地理 / ~ ဘဏ် 商业银行，贸易银行 / ~ မြို့ 商
埠，商业城市 / ~ ရေဆိပ် 通商口岸

ကူးသန်းသွားလာရေး န၊ <ku: than: thwa: la yei:> 交通
ကေ I န၊ <kei> (诗) 头发 II အ၊ <kei> 在 ဂ်၊ ဝ်၊ ဝ်၊ ဝ်
等为结尾音的人名后面用，表示亲切的呼语：မောင်သက် ~
貌德呀！ / မချစ် ~ 玛漆呀！

ကေကေကာကာ ကဝ၊ <kei gei ka ga> 推诿，躲躲闪闪，支支
唔唔：~ ပြောသည်။ 说话支支唔唔。

ကေခိုင် န၊ <kei khain> 如花枝般的发束

ကေစိ န၊ <kei si'> [巴] 部分人：~ ဝါဒ 少数人的见解

ကေဆင်း န၊ <kei hsin:> [英 lcasein] 【生化】酪蛋白

ကေဠုဘ န၊ <kei tu' ba'> = ကေတုဘ

ကေတိကာတိ န၊ <kei ti' ka ti'> 借口：~ လုပ်ပြီးချေးများမနေနဲ့
နော်။ 不要找借口挑剔。

ကေတုဘ န၊ <kei tu' ba'> [巴] 诗词典籍 = အလင်္ကာကျမ်း

ကေတုမာလာ န၊ <kei tu' ma la> [巴] 【佛】 ① 佛祖或圣人
头上的光圈、光环 ② 佛像的靠背

ကေဒါ န၊ <kei da> [英 cadre] 干部：အဆင့်မြင့် ~ 高级干
部 / အောက်ခြေ ~ 基层干部 / အချိန်ပြည့် ~ 脱产干
部 / အချိန်ပိုင်း ~ 半脱产干部 / ဝါရင့် ~ 老干部

ကေနီကော / ကေနီကော က၊ <kei ni' kaw: / kei ni kaw:>
(俚) 结成夫妻

ကေမေဆန် န၊ <kei mei hsan> [英 k-meson] 【物】 K 介子

ကေယုန် န၊ <kei yun> [英 kaon] 【物】 K 介子

ကေရှင် န၊ <kei shin> 乌亮的头发，新长出的头发

ကေဝုတ်တာရာ န၊ <kei wut ta ya> [巴] 【天】 渔夫星座

ကေသရာ န၊ <kei th-ya / kei th-ra> [巴] 有颈毛的狮子

ကေသရာဇာ န၊ <kei th-ya za> [巴] ① 狮王 ② 【植】 一
种可入药的植物

ကေသရာဇ် န၊ <kei th-rit> 一种可入药的植物，同 ကေသရာ
ဇာ

ကေသာ န၊ <kei tha> [巴] (诗) 头发

ကေသီ န၊ <kei thi> [巴] (诗) 头发

ကေသုံးလုံးလျှို့ဝှက်အဖွဲ့ န၊ <kei thon: lon: sho' hwet a-phwe'>
美国三K党

ကေသစ္စေဒနမင်္ဂလာ န၊ <kei thit hsei d-na' min g-la> =

ခေါင်းရိတ်မင်္ဂလာ

ကေသျှောင် န၊ <kei shaun> 发髻

ကဲ I က၊ <ke'> ① 逐渐地搬运，一点点地搬：တောသို့တက်
၍စပါး ~ မည်။ 到农村去一点点地运回稻谷来。 ② 偷
偷藏起，偷偷拿走：သရက်သီးတွေဘယ်သူ ~ သွား သလဲ။ 谁
把芒果偷偷地拿走了呢？ II ဝ၊ <ke'> ① 语气助词，用
在以 ဂ်၊ ဝ်၊ ဝ်၊ ဝ် 为结尾音的动词后，表示加强语气，
သွားဖြစ် ~ လား။ 去得成吗？ / ဟုတ် ~ လား။ 真的吗？
② 呼语，用于 ဂ်၊ ဝ်၊ ဝ်၊ ဝ် 为结尾音的名词后：ကိုသောင်း
ထိုက် ~ 郭当泰啊！ / မခင်သစ် ~ 玛钦递啊！ ③ 用于
ဂ်၊ ဝ်၊ ဂ်၊ ဝ် 为结尾音的字后，表示领属关系，相当于
汉语“的”字：ဦးဘသက် ~ စာအုပ် 吴巴德的书 / မောင်ချစ်
~ နှမ 貌漆的妹妹

ကဲယူ က၊ <ke' yu> 渐次地搬走；暗中拿走：ဘုံပစ္စည်းများကို
~ နေကြသည်။ 暗中偷拿公家东西。

ကဲရဲ က၊ <ke' ye'> 责备，讥笑，嘲笑：သူများ ~ တာကိုဂရုမစိုက်
ပါနဲ့။ 对别人的嘲笑不要理采。

ကဲရဲသဖြိုဝ် က၊ <ke' ye' thin: gyo> = ကဲရဲ

ကဲဂွက် က၊ <ke' phwet / ke' hwet> 暗中扣下

ကဲသို့ ဝ၊ <ke' tho'> 【语】 置名词后，相当于汉语的“如同”
“象”等：ဆရာကြီးသခင်ကိုယ်တော်မှိုင်း ~ ပြည်သူ့အတွက်အကျိုး
ပြုရမည်။ 要象德钦哥都迈老先生那样为人民服务。
/ ဤ ~ သောတံတားကြီးမျိုးကမ္ဘာပေါ်၌ရှာမှရှားပါသည်။ 这样
的大桥在世界上是很罕见的。

ကဲ I က၊ <ke:> ① 过分，超出，更厉害，更强烈：ပြောလေ
~ လေ။ 愈说愈来劲。 / ကျွန်တော်ကသိချင်စိတ်လည်း ~
လာသည်။ 我想知道的心情也更强烈了。 / ~ ပြီးပြောတာဗျ။
言过其实。 / မာယာ ~ သောလှည့်ပတ်မှု 诡计多端的骗局
② 添加：အသပြာတထောင်ကိုငွေခနစ်ပဲ ~ မှုရောင်းမည်။ 一千银
元再加上七安钱才卖。 ③ 做 ခုံညှင်းပစ် 游戏时扔得最
远 ④ 领导，统帅，率领 II ဝ၊ <ke:> 引起对方注意用的
语气助词：~၊ သွားလိုက်ပါအုံးမယ်။ 好了，我走了。 / ~၊
တော်ပါတော့။ 好了，别说了。

ကဲကျော် နဝ၊ <ke: kyaw> 过分

ကဲကြည့် က။ <ke: kyi'> 眺望：ရေကန်စပ်ဆီသို့ ~ မိသည်။ 向
湖边眺望。

ကဲဆင့် က၊ <ke: hsin'> 更进一步，更加

ကဲတက် က၊ <ke: thet> 更加猖狂，愈加来劲

ကဲပဲ အ၊ <ke: ba> 开始讲话时，为引起对方注意用的助
词：~ သူ့ကိုအရင်ပြောပြလိုက်ပါအုံး။ 好啦，你先讲给他听
听。

ကဲပို နဝ၊ <ke: po> 过分，更加

ကဲမို နဝ၊ <ke: mo> (书) 过分，超过：ကမ္ဘာဦးသူတို့သည်ခွန်အား
နှင့်ပညာ ~ သူ့ကိုသမ္မတမြောက်ကြ၏။ 原始人推举知识和力